



ဘာသာပြန် - မြိုးသူးဝင်း

ပြင်ဆင်ကင်းစေးနတ်ဘုရား

စာစဉ်-(၄၂)

(ဃီပုဒ်)



Chapter-1

(တစ်မြို့လုံးသို့ အသိပေးထုတ်ပြန်ခြင်း)

ယီဟန်က ထိုသို့ ပြောလိုက်သည် ကို ကြားသော် ရန်ဟု န်လင်က မည်သည့် စကားကိုမှ မပြောခဲ့တော့ပေ။

ရန်ဟု န်လင်၏ စိတ်ထဲ၌ ရန်ရှင်းချွန်းကို မကျေမနပ် ဖြစ်နေ ခဲ့သော်လည်း မည်သို့ပင် ဆိုစေကာမူ သူမက ရန်ရှင်းချွန်း၏ သမီးဖြစ်သည်။ ။

ဤကိစ္စက အလွယ်တကူ အဆင်ပြေ ချောမွေ့စွာဖြင့် ပြီးဆုံး သွားခဲ့သည့် အတွက် ရန်ဟု န်လင်က စိတ်ထဲ၌ အလွန် ပျော်ရွှင်သွားခဲ့၏။

"တကယ်တော့ ယီယွမ်ရဲ့ အဲဒီနေ့က စကားတွေကြောင့် အဖေက အကြီးအကျယ် တုန်လှုပ် သွားခဲ့တယ် ... ဒီနှစ်ရက်မှာ အဖေက ငါ့ကို စကားပြောတဲ့ လေသံက အရင်ကထက် အများကြီး ပိုကောင်းသွားပြီ ... သူ့ရဲ့ စကား အဓိပ္ပာယ်တွေ အမူအရာတွေ အရ မင်းတို့ နှစ်ယောက် အတွက် နောင်တ ရနေခဲ့ပြီ ... သူ့ရဲ့ မာနကြောင့် ပဲ သူက မင်းတို့ တွေကို လာမတွေ့ ခဲ့တာပါ ..." ရန်ယွီကျဲက ပြောလိုက်သည်။ ။

ယီဟန်က သူ၏ လက်ကို ခါယမ်း၍ ပြောဆို ခဲ့ပေ၏။ "အတိတ်က ကိစ္စတွေ ပြီးသွားခဲ့ပါပြီ ... ဘာပဲဖြစ်ဖြစ် မြို့ပိုင် အရှင်သခင်က စီနီယာ

တစ်ယောက်ပဲ ... ကျွန်တော်တို့ က သူ့ကို ဘာလို့ လာတောင်းပန် ခိုင်းရ မှာ လဲ ..."

ရန်ယွီကျဲက ခေါင်းညိတ်၍ ပြောလိုက်သည်။ ။ "ဒီအချိန်က စပြီး တော့ ယောက်ဖမှာ ဘယ်လို အစီအစဉ် မျိုးတွေ ရှိလဲဆိုတာ ငါ သိလို့ ရ မလား ..."

ယီယွမ်က ပြောခဲ့၏။ "ဟု န်လင်နဲ့ ကျွန်တော်က ဆွေးနွေးပြီးပါပြီ ... အချိန်တစ်ခု ကြာပြီးရင် ကျွန်တော်တို့ က မဟာအကြီးအကဲ ကောင်းကင် မေပယ်နဲ့ အတူတူ ငြိမ်သက် တိမ်တိုက်အဖွဲ့ကို ပြန်လိုက် သွားကြမှာ ပါ ... အဲဒီနေရာက ယွမ်အာရဲ့ အိမ်လေ ... အဲဒါကြောင့် ကျွန်တော်တို့ ရဲ့ အိမ်ပါပဲ ..."

ရန်ယွီကျဲက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။ ။ "မင်းတို့ တွေက အဖေ့ကို စိတ်ထဲမှာ မကျေနပ်မှုတွေ ရှိနေ သေးတာလား ..."

ယီဟန်က သူ၏ ခေါင်းကို ခါယမ်း၍ ပြောဆိုခဲ့၏။ "အစ်ကိုကြီးက ဘာတွေ ပြောနေတာလဲ ... အခု ကျွန်တော့် စိတ်ကူးတွေ ပြည့်စုံ သွားခဲ့ လို့ ဘယ်လို မကျေနပ်ချက် မျိုးမှ မရှိပါဘူး ... ကျွန်တော်တို့ က ယွမ်အာ ကို နားလည် နေကြလို့ ပါ ... သူက ဒီဂူဖန့်မြို့မှာ သခင်လေး အဖြစ် နေ ထိုင်မှာ မဟုတ်ဘူး ... သူက ငြိမ်သက် တိမ်တိုက် အဖွဲ့ကို သေချာပေါက် ပြန်သွားလိမ့်မယ် ... ဟု န်လင်နဲ့ ကျွန်တော့်ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန် မှုက ယွမ်အာပါပဲ ... ကျွန်တော်တို့ က သူ့ကို တစ်ယောက်တည်း မဖြစ် စေချင်ဘူး ..."

ရန်ယွီကျဲက နားလည် သွားခဲ့သည်။ ။ ထို့နောက် သူက ဆက်လက် ပြောဆိုလိုက်၏။ "တကယ်တော့ ဒီနေ့ မင်းတို့ ဆီကို ငါရောက်လာ ခဲ့ တာက အဖေ့ရဲ့ စိတ်ကူးကြောင့် ပဲ ... သူ့မှာ အကြံတစ်ခု ရှိလို့ မင်းတို့ ရဲ့

သဘောထားကို မေးမြန်း ခိုင်းလိုက်တာပဲ ..."

ယီဟန်နှင့် ရန်ဟု န်လင်တို့ က အကြည့်ချင်း ဖလှယ်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွား ခဲ့ကြသည်။ ။

ရန်ရှင်းချွန်းက အမှန်တကယ်ပင် သူလုပ်လိုသည့် ကိစ္စအတွက် သူတို့ နှစ်ယောက်၏ သဘောထားကို တောင်းခံနေခဲ့၏။ ထိုအရာက သူတို့ကို အလွန် အံ့ဩ သွားစေသည်။ ။

"အစ်ကိုကြီး ... ကျေးဇူးပြုပြီး ပြောပြပါ ..." ယီဟန်က ပြောလိုက်၏။ ။

"တကယ်တော့ ဒီနှစ်တွေ အတွင်းမှာ အဖေက မင်းတို့ အပေါ် အကြွေးတွေ အများကြီး တင်နေတယ်လို့ ခံစားခဲ့ရတဲ့ အတွက် မင်းတို့ နှစ်ယောက် အတွက် မင်္ဂလာဧည့်ခံပွဲ တစ်ခု ကျင်းပ ပေးချင်နေတယ် ... သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် သူက ဝူဖန်မြို့ တစ်မြို့လုံးကို အသိပေး ထုတ်ပြန် ပြီးတော့ အတိတ်တုန်းက အဖြစ်အပျက် အတွက် မင်းတို့ကို တောင်းပန် ပါလိမ့်မယ် ... ဒါပေမဲ့ သူက မင်းတို့ ကို မေးရမှာ ရှက်ရွံ့နေတယ်လေ ... ဒါကြောင့် သူက ငါ့ကိုလွှတ်ပြီး မင်းတို့ ရဲ့ သဘောထားကို မေးခိုင်း လိုက်တာပဲ ..." ရန်ယွီကျဲက ပြောဆိုခဲ့သည်။ ။

ထိုစကားကို ကြားချိန်တွင် ယီဟန်က မှ င်တက် သွားခဲ့၏။ ရန်ရှင်းချွန်းက ထိုသို့ လုပ်ဆောင်မည်ဟု သူလုံးဝ မယုံကြည်ရဲခဲ့ပေ။

အတိတ်တွင် ရန်ရှင်းချွန်း၏ အထက်စီး ဆန်သော စိတ်ဓာတ်ကို ယီဟန်က အကြိမ်ပေါင်း များစွာ ကြုံတွေ့ခဲ့ရ ဖူးပေသည်။ ။ ဤတစ်ကြိမ် ဝူဖန်မြို့ကို ပြန်လာရာ၌ ရန်ရှင်းချွန်း၏ အပြုအမူက ဆိုးရွားနေရာမှ အဆိုးဆုံး အခြေအနေသို့ ရောက်ရှိ သွားခဲ့၏။

ကြည့်ရသည် မှာ လွန်ခဲ့သော နှစ်ရက်က အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက် ရန်ရှင်းချွန်းက ထိုသို့သော ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်သွားခဲ့ပုံ ရပေသည်။ ။

ဤအရာ အားလုံးမှာ ယီယွမ်က သူ့ဆီသို့ ယူဆောင် ပေးခဲ့သော ပြောင်းလဲမှုများ ဖြစ်သည် ကို ယီဟန်က ကောင်းစွာ သိရှိပေ၏။

ရန်ရှင်းချွန်း၏ ဤအဆိုပြုချက်က သူ၏ စိတ်ကို ပျော်ရွှင်မှုများ ဖြင့် တုန်ခါ သွားစေခဲ့ကြောင်း ဝန်ခံရပေမည်။

သူက အတိတ်တွင် ရန်ဟု န်လင်ကို ခေါ်ဆောင်ပြီး တောင်ပိုင်း ကုန်းမြေဆီသို့ အလွန်ဝေးကွာစွာ ထွက်ပြေး လာခဲ့သည် ။ သို့သော် လမ်းတစ်လျှောက်တွင် ရန်ဟု န်လင်က ယီယွမ်ကို လွယ်ထား ခဲ့ရ၏။ ထို့နောက် သူတို့ က ချင်နိုင်ငံတွင် အခြေချ ခဲ့ကြသည် ။ သူနှင့် ရန်ဟု န်လင်က ဤအချိန် မတိုင်မီအထိ မင်္ဂလာ ဧည့်ခံပွဲကို တစ်ခါမှ မကျင်းပ ခဲ့ဖူးပေ။

ရန်ဟု န်လင်က သူမစိတ်နှင့် သူမ သူ့နောက်သို့ လိုက်ပါ လာခဲ့သော်လည်း ယီဟန်၏ စိတ်ထဲ၌ ထိုကိစ္စအတွက် သူမအပေါ် အကြွေး တင်နေသလို အမြဲတမ်း ခံစား နေခဲ့ရ၏။

နှစ်ပေါင်းများ စွာ ကြာပြီးနောက် သူက မင်္ဂလာဧည့်ခံပွဲ တစ်ခုကို ကောင်းမွန်စွာ ကျင်းပ ပေးသည် နှင့် ထိုအရာက ရန်ဟု န်လင် အတွက် ပြန်လည် လုပ်ဆောင်ပေးသည် ဟူ၍ သတ်မှတ် နိုင်ပေသည် ။

အထူးသဖြင့် ဤအချိန်တွင် ဖြစ်၏။ ရန်ရှင်းချွန်း၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့လျှင် ထိုကိစ္စက အံ့မခန်းပင် ဖြစ်သည် ။

သို့ရာတွင် တစ်မြို့လုံးကို ရန်ရှင်းချွန်းအား အသိပေး ထုတ်ပြန် စေမ

ည်ဆိုလျှင် အကြီးအကျယ် မျက်နှာပျက်ရ ပေလိမ့်မည်။ ဤအချက်က ယီဟန်ကို တွေဝေစေခဲ့၏။

ယီဟန်က ရန်ဟု န်လင်ကို ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်သည် ။ ရန်ဟု န်လင်က နူးညံ့စွာ ပြုံးပြီး ပြောဆိုခဲ့၏။ "အားလုံးက ယောက်ျားရဲ့ သဘော အတိုင်းပါပဲ ..."

သူတို့ နှစ်ဦးက သေရေးရှင်ရေး အခြေအနေ များ နှင့် ခက်ခဲသော အခြေအနေ များ တွင် တစ်ဦးနှင့် တစ်ဦး ကူညီပေးခဲ့ ကြ၍ တစ်ဖက်လူ တွေးနေသည် ကို သိရှိ ကြပေသည် ။ တစ်ချက် ကြည့်ရုံဖြင့် ယီဟန် စိုးရိမ်နေသည့် အရာကို ယီဟန်က သိရှိခဲ့၏။

ယီဟန်က စိတ်ထဲ၌ ကျေးဇူး တင်သွားခဲ့ပြီး ပြောဆို လိုက်သည် ။ " ဟု န်လင် ... ငါတို့ က ငြိမ်သက် တိမ်တိုက်အဖွဲ့ကို ပြန်သွားပြီးတဲ့ အချိန် ကျရင် ငါက မဟာအကြီးအကဲ ကောင်းကင် မေပယ်ကို မင်္ဂလာ ဧည့်ခံပွဲ တစ်ခု ဦးဆောင် ကျင်းပပေးဖို့ ဖိတ်ကြား လိုက်မယ် ..."

သို့သော် ရန်ယွီကျဲ့၏ မျက်နှာ အမူအရာက ပြောင်းလဲ သွားခဲ့ပြီး သူက ပြောခဲ့၏။ "မင်းက အဖေ့ရဲ့ တောင်းပန်မှုကို လက်ခံဖို့ ထက် ငြိမ်သက် တိမ်တိုက်အဖွဲ့ကို ပြန်သွား ချင်သေးတယ်ပေါ့ ... ဒီဟာက တော်တော်လေး လွန်ကဲ သွားခဲ့ပြီ မဟုတ်လား ..."

ယီဟန်က သူ၏ ခေါင်းကို ခါယမ်း၍ ပြောလိုက်သည် ။ "အစ်ကိုကြီး ... ခင်ဗျားမှားနေပြီ ... မြို့ပိုင် အရှင်သခင်က မြို့တစ်မြို့ရဲ့ အုပ်ချုပ်သူပဲ ... သူ့ရဲ့ အဆင့်အတန်းက အဖွဲ့ကြီး သုံးဖွဲ့ရဲ့ ဘိုးဘေးတွေနဲ့ အတူတူပဲ ... သူ့ကို ကျွန်တော်တို့ က ဘာလို့ ဒီလိုကိစ္စမျိုး လုပ်ဆောင် စေရမှာ လဲ ..."

"ဦးကြီး ... အဲဒီ အဘိုးကြီးကို သွားပြောလိုက်ပါ ... ဒီကိစ္စကို ကျုပ်

က အဖေ့ကိုယ်စား သဘော တူပါတယ် ..." ထိုအချိန်၌ ယီယွမ်၏ အသံ က တံခါးအပြင်မှ ထွက်လာခဲ့၏။

ယီယွမ်က အခန်းအတွင်းသို့ ဖြည်းဖြည်းချင်း လမ်းလျှောက် ဝင်လာ ခဲ့ကာ ယီဟန်ရှေ့သို့ လာရောက်ပြီး ပြောဆိုခဲ့သည် ။ "ဒီဟာက အဖေ့ကို အဲဒီ အဘိုးကြီး အကြွေးတင်နေတဲ့ အရာပဲ ... ပြီးတော့ အဲဒါက အဖေ့အ တွက် ထိုက်တန်ပါတယ် ... ဟီးဟီး ... ကြည့်ရတာ အဲဒီ အဘိုးကြီးက ဉာဏ်မနည်းဘူးပဲ ... သူက အဖေနဲ့ အမေကို အသုံးပြုပြီး ကျွန်တော့်ကို ချည်နှောင် ထားရမယ်လို့ သိနေတယ် ... ဒါပေမဲ့ သူက အဲဒီလို လုပ် လိုက်တာက ကျွန်တော် လိုချင်တာနဲ့ တော်တော်လေး ကိုက်ညီတယ် ဆို တာတော့ ဝန်ခံပါတယ် ..."

ယီယွမ် ပြောလိုက် သည် ကို ယီဟန်က အံ့ဩသွားခဲ့၏။ ဤကောင် လေးက စကား ပြောဆိုရာတွင် စိန်နီယာများကို ယဉ်ကျေးမှု မရှိပေ။

သို့သော် ယီယွမ်က ယခင်ယီယွမ် မဟုတ်တော့ပေ။ သူက နယ်မြေ တစ်ခုကို အမိန့် ပေးနိုင်သော ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်နေပြီ ဖြစ်သ ည် ။

သူ၏ မျက်နှာက ငယ်ရွယ်ပြီး နူးညံ့မှုများ မပျောက် သေး သော်လည်း သူက မိုးထိအောင် မြင့်မားနေသည့် သစ်ပင်ကြီး တစ်ပင် အဖြစ် ကြီးပြင်းလာခဲ့ပြီ ဖြစ်၏။

ယီဟန်က ယီယွမ်ကို ကလေးတစ်ယောက် သဖွယ် ဆက်ဆံမှုမျိုး မ ပြု လုပ်ခဲ့သည် မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည် ။

ယီယွမ်၏ အပြုအမူက မသင့်တော်ကြောင်း သူခံစား နေရ သော်လည်း မည်သည့် အရာမှ မပြောခဲ့ပေ။

"ယွမ်အာ ... ဒါက မကောင်းဘူး မဟုတ်လား ... ဘာပဲဖြစ်ဖြစ် သူက မင်းအဘိုးလေ ..." ယီဟန်က အပြစ်တင်လိုဟန် မပါသော အသံဖြင့် ပြောဆို လိုက်ပေ၏။

ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောခဲ့သည် ။ "ဟီးဟီး ... ကျွန်တော်က သူ့ကို ကျွန်တော့်အဖိုးအဖြစ် အသိအမှတ်မပြုပါဘူး ... ရန်မိသားစုက ကျွန်တော်နဲ့ ဘာမှ မပတ်သက်ဘူး ... ကျွန်တော့်အတွက်တော့ အဖေနဲ့ အမေက အရေးအကြီးဆုံးပဲ ... အဲဒီအဘိုးကြီးက အဖေနဲ့ အမေကို အန္တရာယ်ဖြစ်စေခဲ့ပြီးတော့ အဖေ့ကို သတ်လုနီးပါး ဖြစ်သွားခဲ့တယ် ... ကျွန်တော်က အဲဒီကိစ္စကို ဘာမှ ထပ်မပြောပေမဲ့ အဲဒီကိစ္စနဲ့ သူက ဘာမှ ပေးဆပ်စရာ မလိုတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး ... ပြီးတော့ မြို့တစ်မြို့လုံးကို အသိပေး ထုတ်ပြန်တာက သူ့အတွက် တော်တော်လေး နစ်နာသွားမယ်လို့ အဖေ ထင်နေတာလား ..."

ယီဟန်က အံ့သြ သွားခဲ့ပြီး ပြောဆိုလိုက်၏။ "အဲဒီလို မဟုတ်ဘူးလား ..."

ယီယွမ်က သူ၏ ခေါင်းကို ခါယမ်း၍ ပြောခဲ့သည် ။ "သိုင်းပညာရှင်လောကမှာ ခွန်အားကို အသုံးပြုပြီးတော့ အမြဲတမ်း ပြောဆိုလေ့ ရှိတယ် ... မှော်ဆေးပညာရှင် တွေက သိုင်းပညာရှင် တွေနဲ့ နည်းနည်းလောက် ကွာခြားတယ် ဆိုပေမဲ့ သူတို့ ကလည်း အင်အားကို အသုံးပြုပြီး ပြောဆိုရတာပဲ ... အဲဒီ အဘိုးကြီးရဲ့ အင်အားက မြင့်မားတယ်လေ .. ဒီဟာက ကသိကအောက် ဖြစ်ရတဲ့ အရာ ဆိုရင်တောင် သူ့အတွက် ဘာမှ အရှုံးမရှိဘူး ... သူက အဖေ့ကို သူ့သမက်အဖြစ် တစ်မြို့လုံးကို ထုတ်ပြန် ပေးတာက ကျွန်တော့်ကို သူ့မြေးအဖြစ် အသိအမှတ် ပြုတာနဲ့ အ

တူတူပဲ ... ဒီလိုဆိုရင် သူ့ရဲ့ မြို့ပိုင် အရှင်သခင် ရာထူးက ပိုပြီး ခိုင်မာ သွားပြီလေ ..."

ဤအရာက သူ့ကိုယ်သူ အမွမ်းတင်ခြင်း မဟုတ်ဘဲ အမှန်တရားသာ ဖြစ်ပေ၏။

ယီယွမ်၏ မှော်ဆေးပညာ စွမ်းအားက အနာဂတ်တွင် ရန်မိသားစု အတွက် ခိုင်မာသော နောက်ခံတစ်ခု တည်ဆောက် ပေးခဲ့ခြင်း ဖြစ်သည် ။

ဒုတိယ မျိုးဆက်က နိမ့်ကျ နေတော့ရော ဘာအရေးလဲ ... ချောင်မိ သားစုရဲ့ အခြေခံက နက်ရှိုင်း တော့ရော ဘာဖြစ်လဲ

ဤအရာများက ယီယွမ်၏ ရှေ့မှောက်၌ အရေး မပါတော့ပေ။

ယီဟန်က တုံးအသော လူတစ်ယောက် မဟုတ်ပေ။ ယီယွမ်က ဤသို့ ပြောလိုက်သည် တွင် သူက မည်သို့ ဖြစ်ပျက် နေသည် ကို ချက်ချင်း နားလည် သွားခဲ့၏။

သို့သော် သူက ရန်ရှင်းချွန်းကို အပြစ်မမြင်ပေ။ ရန်ရှင်းချွန်းက ဤသို့ ပြုလုပ်ခဲ့သည့် အတွက် သူပေးဆပ် ရသည့် တန်ကြေး ကလည်း ကြီးမားပေသည် ။

ကမ္ဘာတစ်ခု၏ မှော်ဆေးပညာလမ်း အထွတ်အထိပ် အဆင့်၌ ရပ်တည် နေသော ရန်ရှင်းချွန်း ကဲ့သို့ ပုဂ္ဂိုလ် တစ်ယောက်က ရှေ့သို့ တက်လာပြီး သူမှားယွင်း သွားကြောင်း ဝန်ခံရန်မှာ သတ္တိ အလွန်ကောင်း နေရန် လိုအပ်ပေ၏။

ရန်ရှင်းချွန်း ကဲ့သို့ စိတ်နေ စိတ်ထားဖြင့် ဤသို့ကိစ္စမျိုး လုပ်ဆောင်ရန်မှာ ပို၍ ပင် သတ္တိကောင်းနေရန် လိုအပ်ခဲ့ပေမည်။

ရန်ရှင်းချွန်းက ဤအဆင့်သို့ ပြုလုပ် ပေးခြင်းမှာ နောင်တ ရနေခဲ့၍ ဟု ပြောနိုင်သည်။ သူက ရန်မိသားစု၏ အနာဂတ် အတွက် အလေးအနက် စဉ်းစား ပေးခဲ့ခြင်း ဟူ၍ လည်း သတ်မှတ်နိုင်၏။

ယီဟန်က ထိုသို့စဉ်းစား မိပြီးနောက် တွေဝေနေခြင်း မရှိတော့ပေ။ သူက ခေါင်းညိတ်၍ ပြောလိုက်သည်။ "ကောင်းပြီလေ ... မင်းပဲ ဒီကိစ္စ အတွက် ဆုံးဖြတ်လိုက်ပေါ့ ... အို ... ဟုတ်သားပဲ ... မင်းက တံခါးပိတ် ကျင့်ကြံနေတာ မဟုတ်ဘူး လား ... မင်းကဘာလို့ လေ့ကျင့်နေတာ ကနေ မြန်မြန်ဆန်ဆန် ထွက်လာ ရတာလဲ ..."

ယီယွမ်က ပြုံး၍ ပြောလိုက်၏။ "အဖေတို့ က ဒီမှာ မင်္ဂလာ ဧည့်ခံပွဲ တစ်ခု ကျင်းပ တော့မှာ လေ ... ကျွန်တော်က အဖေတို့ ရဲ့ သားဖြစ်နေ လို့ လက်ဆောင် တစ်ခုလောက် မပေးဘဲတော့ မနေနိုင်ပါဘူး ..."

ထိုသို့ပြောရင်း ယီယွမ်က သေးငယ်သော ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ယူပြီး ယီဟန်၏ လက်ထဲသို့ ထည့်ပေး ခဲ့ပေသည်။ ။

Chapter 2 is coming ...